

ပသးအိန်အဲန်ဒီးတဲသကီးတင်ဒီးနု၊ ဒ်သီး ကသုန်ညါဘန် မှ်ပမၤစၢၤနဟံန်ဖိဃီဖိ ကသုန်လဲန်အဂုန်နုန်လီၤ

အိန်ဒီးတင်ဆဲးကျိးလိန်သးဒီးပုၤ-

ကီးပုၤဖဲ IPC Health Wyndham Vale လၢ **1300 472 432** မ့တမှ်ဆုၤအံ
မ့လ်ဆူပအိန် ဖဲ EWf@ipchealth.com.au

လၢကျဲအဂၤတဘိ, နကီးလီတဲစီဆူ Western Melbourne Orange Door
လၢ **1800 271 045** သ့စ့ၢ်ကီးနုန်လီၤ

ပဟ့ၢ်လီၤ တၢ်တိစၢၤမၤစၢၤဒီးတၢ်ရဲၣ်တၢ်ကျဲၤ လၢဟံန်ဖိဃီဖိတဖၣ် တုၤအိန်
ဒီးနုၢ်အီၤသ့ညိညိတဖၣ် စ့ၢ်ကီးနုန်လီၤ. လၢတၢ်ဂ့ၢ်တၢ်ကျိၤဆူညါအဂီၢ် လဲၤဆူ
ပဟ့ၢ်ယဲၤသန့ဖဲ ipchealth.com.au တက့ၢ်.information.

မှ်တၢ်လက်ဘုန်လက်စ့ၤအိန်ဒါ?

တၢ်အံၤမ့ၢ်ဝဲ အကလီနုန်လီၤ.



IPC Health ဟံပနီၣ်အၢၣ်လီၤစံးဘျုးဝဲ ဗံးထိရံၣ်ပၤဒိၣ် အတၢ်ဆိၣ်ထွဲမၤစၢၤအံၤနုန်လီၤ.

IPC Health ကရၢဟံၣ်ဖိၣ်ဝဲၤဒါး

106 Station Road
Deer Park VIC 3023
PO Box 171 Deer Park VIC 3023

ACN 136 685 151
ABN 68 846 923 225

Deer Park

106 Station Road
Deer Park 3023

St Albans

1 Andrea Street
St Albans 3021

Sunshine

Level 1, 499 Ballarat Road
Sunshine 3020

Altona Meadows

330 Queen Street
Altona Meadows 3028

Hoppers Crossing

117-129 Warringa Crescent
Hoppers Crossing 3029

Wyndham Vale

510 Ballan Road
Wyndham Vale 3024

1300 472 432

W ipchealth.com.au
E ipchealth@ipchealth.com.au

f IPC Health in IPC Health t IPCHealth_au



မှ်လီၤသးစဲ ဝုဒ်ၢ် ဟံန်ဖိဃီဖိတဖၣ် (Engaging Wyndham Families)



ပမ္းပတၢတဖၣ်လဲၣ်?

တၢ်မၤဘၣ်ဃုၣ်လိၣ်ဒီးဝဲဒၣ် ဟံၣ်ဖိဃီဖိတဖၣ် (Engaging Wyndham Families) န့ၣ်မ့ၢ်ဝဲ ကတီၢ်ဆိ တၢ်န့ၣ်လီၤသးကျဲၤမၤစၢၤတၢ် အတၢ်ရဲၣ်တၢ်ကျဲၤ တၢ်ခါ လၢအဆိၣ်ထွဲမၤစၢၤ ဟံၣ်ဖိဃီဖိလၢလီၤကဝီၤအပူၤတဖၣ် လၢအအိၣ်ဒီး ဖိသၣ် 5 န့ၣ် တုၤဆူ 17 န့ၣ် လၢအလိၣ်ဘၣ်တၢ်ဂ့ၢ်တၢ်ကျိၤ, တၢ်ဆိၣ်ထွဲမၤစၢၤ မ့တမ့ၢ် ကတီၢ်ဖျၢၣ်တၢ်မၤစၢၤ ဘၣ်ထွဲဒီး တၢ်ဘၣ်ယိၣ်ဘၣ်ဘီတဖၣ် ဒ်အမ့ၢ် သကံၢ်ပဝးလၢအတၢ်တဖၣ် န့ၣ်လီၤ.

လၢကမၤညီထီၣ်တၢ်အဂီၢ်, ပဟဲဆူနဟံၣ်, နက့ၢ် မ့တမ့ၢ် နပှၤတဝၢလီၢ်ခၢၣ်သး သ့ စ့ၢ်ကီးန့ၣ်လီၤ.

ဒိဖျိမၤသကိးတၢ်တပူၤဃီဒီး က့ၢ်တဖၣ် ဒီး တၢ်တိစၢၤမၤစၢၤအဂၤတဖၣ်လၢ ပှၤ တဝၢအံၤအပူၤ, တၢ်မၤဘၣ်ဃုၣ်လိၣ်သးဒီးဝဲဒၣ် ဟံၣ်ဖိဃီဖိတဖၣ် ဟ့ၣ်လီၤဝဲ တၢ်တိစၢၤမၤစၢၤလၢတၢ်ကျဲၤလီၤကျဲၤဘၣ်အိၣ်သ့ညီညီတမံၤ လၢနဟံၣ်ဖိဃီဖိ အဂီၢ်န့ၣ်လီၤ.



ပမၤစၢၤတၢ်သ့ဒ်လဲၣ်?

- ဒိဖျိ န့ၣ်ပၢၢ် နဟံၣ်ဖိဃီဖိ အတၢ်လိၣ်ဘၣ်တဖၣ် ဒီး ဘျးစဲန့ၢ်နၤဒီး ပှၤသ့ပှၤ ဘၣ်စဲၣ်နီၤလၢအမၤစၢၤတၢ်သ့တဖၣ်
- ဒိဖျိ မၤစၢၤမၤဂ့ၢ်ထီၣ် နဟံၣ်ဖိဃီဖိ အတၢ်ဘၣ်ထွဲလိၣ်သးတဖၣ် (သၢလၢတုၤဆူဃုလၢဃုၣ်ဃုၣ်)
- ဒိဖျိ သးကျဲၤထီၣ် တၢ်ဟံးဂ့ၢ်ဖိထွဲဟ့ၣ်ကူၣ်တဲသကိးတၢ်ဆူညါတဖၣ် ဒ် အလီၢ်အိၣ်အသိး
- ဒိဖျိ ဒုးအိၣ်ထီၣ် တၢ်ဆူဆူညါတဖၣ် ဒီး ဒိဖျိဘျးစဲန့ၢ်နၤဒီး ပှၤတဝၢတၢ်တိ စၢၤမၤစၢၤတဖၣ်

မတၢစူးကါ တၢ်တိစၢၤမၤစၢၤအံၤ သ့လဲၣ်?

ဟံၣ်ဖိဃီဖိတဖၣ် လၢအိၣ်ဒီးဖိ 5 န့ၣ် ဒီး 17 န့ၣ် လၢအအိၣ်ဆိးလၢ Wyndham လီၤကဝီၤအပူၤ လၢအခဲအံၤတဟံၣ်ဃုၣ်လၢ ဖိသၣ်တၢ်ဒိသဒါ ဒီး ဟံၣ်ဖိဃီဖိ တၢ် တိစၢၤမၤစၢၤတဖၣ် တၢ်ရဲၣ်တၢ်ကျဲၤတဖၣ်အပူၤ.

မ့ၢ်ယမၤန့ၢ် ပှၤတဲကျိးထံတၢ်တဂၤကသ့ဂါ?

မ့ၢ်, ပှၤတဲကျိးထံတၢ်တဖၣ်န့ၣ် တၢ်လၢၢ်ဘျးလၢၢ်စူၤတအိၣ်ဝဲဘၣ်လီၤ. ဖဲသ့ၣ် နံၤဖးသီ တၢ်သ့ၣ်ဆၢဖးကတီၢ်အခါ ဝဲသးစူၤဒုးသ့ၣ်ညါဘၣ်ပှၤ တက့ၢ်.

